

မှန်းချင့် က၊ <hman: khyin> 估量，推测：လာကြည့်မည့်လူအ
 တော်များလိမ့်မည်ဟု ~ မိသည်။ 估计来看的人会很多。

မှန်းခြေ န၊ <hman: gyei> 预计，估计

မှန်းခြေ ကိုက် က၊ <hman: gyei kait> 合算，与估计相符

မှန်းခြေပေါက် က၊ <hman: gyei paut> 达到预定的目标，
 完成预定计划

မှန်းခြေသန်းခြေ န၊ <hman: gyei than: gyei> 估计，猜测，
 သူ့ ~ မှန်မမှန်ဆိုတာနောင်သိလိမ့်မယ်။ 将来就知道他的估
 计对不对了。

မှန်းဆ က၊ <hman: hsa> 估量，猜测： ~ ချက် 估计，预
 计

မှန်းဆင် န၊ <hman: hsin> 厩象(诱捕野象用的驯象)

မှန်းဆင်မ န၊ <hman: hsin ma> = မှန်းဆင်

မှန်းတမ်းရမ်းတမ်း က၊ <hman: dan: yan: dan:> 臆测，
 估摸着：~ လုပ်နေယင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ 凭主
 观臆测去干事情是干不好的。

မှန်းထား က၊ <hman: hta:> 估计，预计： တနှစ်အတွင်းပြီးမည်ဟု
 ~ သည်။ 预计一年之内搞完。

မှန်းမိ က၊ <hman: mi> 估计到，可以预计

မှန်းမျှော် က၊ <hman: hmyaw> = မျှော်မှန်း

မှန်းရှုယ် က၊ <hman: ywe> 预计，预订，瞄准： ~ ထားသည်
 အတိုင်းလုပ်ငန်းပြီးနိုင်ပါလိမ့်မည်။ 能按预订计划结束工作。

မှန် က၊ <hmein> ①光线暗淡： မီးရောင် ~ လိုက်တာ။ 灯
 光太暗了。②失去光泽，褪色： အရောင် ~ သည်။ 颜色
 不鲜艳，褪色了。③(威力，命运等)减退，衰败，如：
 တန်ခိုး ~ ၊ သတင်း ~ ၊ ကံ ~ ၊ 等

မှန်ကုပ်ကုပ် က၊ <hmein kout kout> 无精打采： သား
 ငယ်မှာနေမကောင်းပြီးကတည်းက ~ ဖြစ်နေသည်။ 小儿子从
 生病时起就没精打采。

မှန်ညို က၊ <hmein hnyo> ①暗淡，失去光泽，褪色：
 ခေလျော်ဖန်များလွန်းသဖြင့်အရောင် ~ နေလေပြီ။ 因洗的次数
 太多，褪色了。②无精打采，萎靡不振： လူမမာ ~ လျှင်
 မကောင်းပါ။ 病人老无精打采不好。

မှန်မှေး က၊ <hmein hmei> 昏暗，暗淡

မှန်မှန် က၊ <hmein hmein> 昏暗： မှန်အိမ်ကို ~ ထွန်းထားသည်။
 点着昏暗的油灯。

မှန်မှန်ကုပ်ကုပ် က၊ <hmein hmein kout kout> 老实，安
 分守己： စာကိုသာကြိုးစားပြီး ~ နေခဲ့သည်။ 只顾用功读书，
 安分守己地过日子。

မှန်ယော် က၊ <hmein yaw> 色泽暗淡： အရောင်များ ~
 သည်။ 颜色暗淡。

မှန်လျှော့ က၊ <hmein yaw> 微弱，暗淡： အသံ ~ စွာထွက်
 လာ၏။ 发出微弱的声音。 / ~ သောရေနံဆီမီးခွက်အရောင်
 昏暗的煤油灯光

မှန်း I န၊ <hmein> 猎叉，鱼叉 II က၊ <hmein> ①眯，
 闭目养神： ဘကြီးကားနေလယ်နေခင်းခဏလောက် ~ နေကျပြစ်
 သည်။ 大伯经常在中午打个盹儿。②昏沉沉的： လူမမာ
 ~ နေတယ်။ 病人没精神。③默然认可，默然接受，默然
 အခွင့်အရေးရမည်လားဟုမျှော်ကိုး၍ ~ မနေကြပါနှင့်။ 不要因期
 待会得到什么好处而默然认可。

မှန်းခံ က၊ <hmein: khan> 悠然自得地享受他人的侍候
 (指按摩、穿衣脱鞋等)

မှန်းခွ န၊ <hmein: gwa> 鱼叉

မှန်းစက် က၊ <hmein: set> 打盹儿，闭目养神

မှန်းဆေး န၊ <hmein: zei> (捕象用的)麻药

မှန်းနှိုင် က၊ <hmein: hmain> 无精打采

မှန်းလက်ဝါး န၊ <hmein: let wa:> 多齿叉，鱼叉

မှုန့် I န၊ <hmon> (合)粉末，粉： ရှုံ ~ 面粉 / ဖြတ်
 ကောင်း ~ 胡椒面 II န၊ <hmon> 粉碎的

မှုန့်ညက် န၊ <hmon' nyet> 粉碎： ဆန်ကို ~ နေအောင်ထောင်း
 ထားသည်။ 把米舂得粉碎。 / မှန်မှုန့်ညက်ညက်ချေလိုက်သည်။
 捏得粉碎。

မှုန့်မှုန့် က၊ <hmon' hmon> 碎如齏粉，粉碎性

မှုန် န၊ <hmon> ①眼花，မျက်စိ ~ ဖြူ။ 眼花。②模糊
 不清： စာလုံးများ ~ နေသည်။ 字迹模糊不清。③天气阴
 暗： မိုးရိပ် ~ လာသည်။ 天色阴暗下来。④愁眉不展：
 မျက်နှာသည်တနေလုံး ~ နေ သည်။ 整日愁眉不展。

မှုန်ကုတ်ကုတ် က၊ <hmon kout kout> 脸色阴沉，阴郁

မှုန်စား က၊ <hmon za:> (古)号召，鼓动

မှုန်စိစိ န၊ <hmon zi zi> 模糊不清

မှုန်စိမှုန်စား က၊ <hmon zi hmon hmwa:> = မှန်စိမှုန်စား

မှုန်စိမှုန်စား က၊ <hmon zi hmon wa:> 模模糊糊，朦朦
 胧胧

မှုန်ဆန် က၊ <hmon hsan> 面带怒容，脸色阴沉

မှုန်တရီ န၊ <hmon t-yi> 愁眉不展

မှုန်တဝါး က၊ <hmon t-wa:> = မှန်ဝါးဝါး

မှုန်တဝါးဝါး က၊ <hmon t-wa: wa:> = မှန်ဝါးဝါး

မှုန်တိမှုန်စား က၊ <hmon ti' hmon hmwa:> 昏暗，模模
 糊糊： လမ်းမီးများ ~ လင်းနိုင်စွာသည်။ 路灯昏暗无光。 /
 စာကို ~ သာမြင်ရတော့သည်။ 只能模模糊糊看见字。

မှုန်တေ န၊ <hmon tei> 阴郁的，阴沉的： ~ နေသောမျက်နှာ
 阴沉的脸

မှုန်တေတေ က၊ <hmon tei dei> 脸色阴沉： မျက်နှာကိုတဖြူ
 ~ လုပ်ထားသည်။ 经常绷着脸。

မှုန်ထန်ထန် က၊ <hmon htan dan> 沉着脸，脸色不悦

မှုန်နံသာ န၊ <hmon nan' dha / hmon n-dha> 擦脸的
 檀香粉

မှုန်ပျဉ် က၊ <hmon pya' bya> 模模糊糊，朦朦胧胧。